

取得胜利。

တစ်နံ့ခိုနံ့ ကဝါ <d-zein: zein:> 尖锐地, 虎视眈眈地: စား
တော့ဝါးတော့မလို ~ ကြည့်သည်။ 目光逼人地盯着, 似乎要
吞吃掉的样子。

တစ်စပ်တည်း ကဝါ <d-zat hte:> 紧接着, 不停地: သူ့အိမ်နဲ့ကျ
နေတဲ့အိမ် ~ ဖြစ်နေတယ်။ 我们两家毗邻。 / ~ ပြောသွား
ယင်ဘယ်သူနားလည်နိုင်မလဲ။ 连珠炮似地讲下去, 谁能听得
懂呢? / မလုပ်ယင်သတ်သတ်၊ လုပ်များလုပ်ယင်တော့ ~ မလုပ်ချင်
တယ်။ 要么不干, 要么一口气地干到底。

တစ်စမ်းစမ်း ကဝါ <t-san: san:/d-zan: zan:> 泪汪汪: မျက်ရည်
လေး ~ နှင့်ကျန်တော့ကိုကြည့်နေသည်။ 泪汪汪地望着我。

တစ်မိမိမိမိ ကဝါ <d-zein' zein'> 长时间地, 不停地: မိုးသည်
~ ရွာလျက်ရှိလေသည်။ 雨不停地下着。 / ရွာခင်းထာကိုသာ ~
ကြည့်လျက်နေသည်။ 只是出神地望着优美的景色。

တစ်မိမိ: နှု၊ <d-zein:> = သူ့စိမ်း

တစ်မိမိကျ ကဝါ <d-zein: kya'> 见外: ခင်ဗျားကလဲ ~ နေတာပဲ။
你也太见外了。

တစ်မိမိဆန် ကဝါ <d-zein: hsan> 无情; 冷淡; 陌生: နှင့်စကား
တွေကရင့်ဆီးလိုက်တာ ~ လှပါကလား။ 你的话太冷酷无情了。
简直象个陌生人说的。 / ဒီလူတွေတော်တော် ~ တယ်။ 这
些人特别冷漠无情。

တစ်မိမိတရံဆံ နှု၊ <d-zein: t-yan zan> 陌生人

တစ်မိမိပြင်ပြင် ကဝါ <d-zein: pyin byin> 冷漠, 陌生, 生疏:
~ ဆက်ဆံသည်။ 交往不密。 / ~ ဒေသတခုသို့ရောက်နေသလို
ခံစားမိပေသည်။ 感到好象到了一个陌生的地方。

တစ်စုတ်စုတ် ကဝါ <d-zut zut> 不停地, 不断地: အစားနဲ့ပါးစပ်
မပြတ်အောင် ~ စားနေတယ်။ 嘴不停地吃着。

တစ်စွန်းတစ်စွန်း နှု၊ <d-zun: t-za'> 一鳞半爪, 一点儿: သတင်း ~
ကြားရသည်။ 听到一点消息。

တစ်ဆေး နှု၊ <t-hsei:> 酒糺

တစ်ဆုံးတစ်ဆုံး ကဝါ <t-hson: t-hsa'> 尽兴地: ပြောယင် ~ ပြော
တယ်။ 说就说个痛快。 / လုပ်ယင် ~ ပဲ။ 干就干到底。

တစ်ဆက်တည်း ကဝါ <t-hset hte:> 一个劲儿, 连续不断: ရွာ
သုံးရွာကို ~ သွားသည်။ 一连走了三个村。

တစ်ဆင့် I နှု၊ <t-hsin'> 一层, 一级: ~ တက်၍ကြိုးစားပါမည်။
要进一步努力。 II ကဝါ <t-hsin'> 转手, 倒手: ~ အ
ငှားချထားသည်။ 转租。 / စာတိုက်မှ ~ ပေးပို့လိုက်သည်။ 通过
邮局寄送。 / ~ ပြောလိုက်ပါ။ 请你转告。 / ~ ပေးလိုက်
ပါ။ 请你转交。

တစ်ဆင့်ကြား နှု၊ <t-hsin' gya:> 传闻: ~ တွေကိုမယုံနဲ့။ 不要
相信那些传闻。

တစ်ဆင့်ခံ I ကဝါ <t-hsin' khan> 辗转得到, 隔了一层: ကျွန်
တို့ကဝါးရွာဆီက ~ ပြီးရောင်းရတာပါကော်။ 我们是从鱼贩子那
里转来卖的。 / ~ ဈေးသည်ကလေးများ: 转卖的小贩, 倒卖

者 II နှု၊ <t-hsin' gan> 间搭的, 隔了一层的

တစ်ဆင့်စကား နှု၊ <t-hsin' z-ga:> 传言: သူတို့သည် ~ ကြားရုံ
ဖြင့်ယုံကြည်သူမဟုတ်ဘူး။ 他们不是轻信传言的人。 / ~ တ
ဆင့်နား (成) 一传十, 十传百

တစ်ဆင့်စာ နှု၊ <t-hsin za> 一套首饰: ပုလဲ ~ 一套珍珠首
饰 / ဝိနံ ~ 一套钻石首饰

တစ်ဆောင်တစ်ယောင် ကဝါ <t-hsaun t-yaun> 豪华: ~ ကြီးပြင်
ထား၏။ 装饰得很豪华。

တစ်ဆစ် နှု၊ <t-hsit> 【植】 = ကဆစ်

တစ်ဆစ်ချိုး နှု၊ <t-hsit khyo:> 直拐弯, 急拐弯, 曲肘样的弯
形: ~ လှေကား: 只有一个直拐弯的楼梯 / ရွှေမှာ ~ အ
ကွေ့တွေရှိတယ်။ ကားကိုသတိနဲ့မောင်းနော်။ 前面有急弯, 行车要
小心。

တစ်ဆိတ် I နှု၊ <t-hseit> 少许, 一点儿: သူ့များရဲ့အမှားကို ~
တအိတ်လုပ်မနေနဲ့။ 别无限夸大别人的缺点错误。 II အ၊
<t-hseit> 劳驾, 请: ~ ဆက်ပြောပါဦး။ 请继续说下去。

တစ်ဆိတ်စာ နှု၊ <t-hseit sa> 少许, 一丁点儿

တစ်ဆိတ်ဆို (လျှင်) သ၊ <t-hseit hso (yin)> 动辄

တစ်ဆိတ်တပေါက် နှု၊ <t-hseit t-baut> 一点儿, 少许

တစ်ဆိတ်ရှိ (လျှင်) သ၊ <t-hseit shi' (yin)> 动辄: ~ ဒေါတောင်း
လာတာပဲ။ 动不动就发火。

တစ်ဆန်းတစ်ဆန်း ကဝါ <t-hson: t-hsa'> 考虑再三, 左右思忖

တစ်ဆုပ်တစ်ဆုပ် ကဝါ <t-hsout t-khe:> 一点儿: ထမင်းကလေးများ
~ စားရရင်တော်ပါပြီ။ 能吃上一口饭就行。

တစ်ဇုသီး နှု၊ <d-zu' dhi:> 【植】河黎勒, 河子 Terminalia
chebula

တစ်ဇောက်ကန်နံ့ I ကဝါ <d-zaut kan:> 莽撞地, 无节制地:
တရှူးထိုး ~ ပြုလုပ်တတ်သည်။ 往往不加思索地蛮干。 II နှု၊
<d-zaut gan:> 鲁莽的人, 没有头脑的人: ~ ဖြုတ်မနူးတဲ့
ကျောက်ခဲ 死脑筋鲁莽的家伙 / ~ ဝါဒ 冒险主义

တစ်ဇုတ်ထိုး I ကဝါ <d-zut hto:> 莽撞地, 毫无顾忌地: ~
လုပ်ယင်မှားတတ်တယ်။ 莽撞地干会犯错误的。 II နှု၊
<d-zut hto:> 莽汉: ဒီလူက ~ သမား။ 这是个鲁莽的人。

တစ်ညီညီညာ ကဝါ <t-nyi t-nya> 整整齐齐, 一致地, 协调地
တစ်ညီညီညာ ကဝါ <t-nyi t-nyut> 整整齐齐, 一致地, 协调
地: ~ တည်းဆုံးဖြတ်ကြသည်။ 一致作出决议。

တည်း: နှု၊ <d-nyin:> 【植】 = ဒေညင်း

တည်းလုံး: နှု၊ <d-nyin: lon:> 线轴

တည်းညောင်းနာနာ ကဝါ <t-nyaun na na> 弱不禁风: သူသည်ဝမ်း
ကျပြန်၍ ~ နှင့်ဖြစ်နေ၏။ 他又泻肚子了, 身体很弱。

တည်းညည်းညည်း ကဝါ <t-nyi: nyi: t-nyu nyu> 发牢骚,
牢骚满腹: မောင်သန့်သည် ~ ဖြစ်နေလေသည်။ 貌丹正在发
泄满腹牢骚。

တညှင်းဆိုးဆိုး ကဝါ <t-hnyin: hso: zo:> 萎靡不振: ~ ဖြစ်